



ଅଭ୍ୟାସ କେନ୍ଦ୍ର ପାଠୀଳୀରେ ପାଠୀଳୀ ଏବଂ ଶିଖିତାରେ ପାଠୀଳୀ
ପାଠୀଳୀରେ ପାଠୀଳୀରେ ପାଠୀଳୀରେ ପାଠୀଳୀରେ ପାଠୀଳୀରେ

୦୬୮୫୦୮୨୨୯୧ | ୦୬୮୫୦୮୨୨୯୨୯୮

sarpaymaha@gmail.com
www.facebook.com/Ma.Har201507

ထုတ်ဝေခြင်း	ဒုတိယအကြမ်
	နှစ်လ၊ ၂၀၂၃ ခုနှစ်
စောင်ရေး	၁၀၀၀
မျက်နှာဖုံးဒီဇိုင်း	နေပါးအေး
ထုတ်ဝေသူ	ဒေါ်သီမံသူစိုး (၁၁၂၅)
ပုံနှိပ်သူ	ဦးဝင်္ဂီတိစိုလ (နှင့်သင်ပုံပိုပိုက်-ဝိဇ္ဇာ) ဝျော်ချော်ခွဲချော်ခွဲ
	အမှတ်-၁၉၄-၁၉၆၊ ၇၃-လမ်း၊ ကျောက်တဲးမြို့နယ်၊ ရန်ကုန်မြို့၊
စာတည်း	မြော
စာစစ်	တင်မိခိုင်
စာအုပ်ချုပ်	ကိုယ် (ရွှေအိမ်စည်စာအုပ်ချုပ်ဝါယာများ)
ဖြန့်ချိရေး	ဝျော်ချော်ခွဲချော်ခွဲ
	အမှတ်-၁၅၂၊ သေယျာသလမ်း၊ ၈-နံပါးကွက်၊ ဘဝတွေ့၊ သပ်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့၊
တန်ဖိုး	ပုံး - ဝျော်ချော်ခွဲချော်ခွဲ၊ ဝျော်ချော်ခွဲချော်ခွဲ

၆၀၀၀ ကျပ်

စံပယ်ဖြားနှုန်း

အရိပ်လေးသယ် | စံပယ်ဖြားနှုန်း
ရန်ကုန်၊ မဟာတော် | ၂၀၂၃
၈ ၂၁၇ | ၂၀၁၅ × ၁၂၀၅ စင်တီ
(J) အရိပ်လေးသယ်

စံပုဂ္ဂန်

အရှင်

ကေးသယ

ရသအက်ဒေးစစည်းမှု

(ခုစွမ်းအကြောင်း)

မ ဟ ဘ စ ပ (စ စ စ ဗိုလ် - ဂျော်)

ဖြတ်သန်းရာ လမ်းတွေထက်
ဖြိုးကနဲ့ ဖျေတ်ကနဲ့ အရိပ်ဖမ်းခဲ့မိတဲ့
ပုံရိပ်လွှာ တချို့တချို့အကြောင်း ...

ଓଡ଼ିଆ - ଓ

အရိပ် - ၁

တံစက်မြိတ်ဖျားက စီးကျနေတဲ့ မိုးရေစက်တွေကို ကျွန်မတို့ ဧည့်အဲကြတာ ဘယ်တိုးကတည်းကလဲတော့ မသိဘူး။

အခိုင်ကလည်း မနက်လား၊ နှေ့လယ်လား၊ ညာနေလား မသဲကဲ့ဘူး။ ပတ်ဝန်းကျင်ဟာ မိုးစက်မိုးပေါက်တွေနဲ့ မှုန်မြိုင်းနေတာကိုး။ နေရာကတော့ ကားမှတ်တိုင်လို့ နေရာတစ်ခုပါပဲ။ သွာပိမိုး မိုးထားတယ်၊ အရွှေမျက်နှာစာက ဂွဲလို့ ထိုင်စရာ သစ်သား ခုံတန်းလေး သုံးဘက်သုံးတန် ရှိတယ်၊ အကာတော့ မပါဘူး။ အဲဒီလို့ ကားမှတ်တိုင် အိုဟောင်းဟောင်းလေးပေါ့။

ဒါပေမယ့်လည်း ရပ်ကွက်နီးနီးနားနား ကားမှတ်တိုင်မျိုး မဟုတ်ပါဘူး။ ဘေးဝန်းကျင်မှာ လယ်ကွင်းပြင်တွေကလွှဲပြီး ဘာမှမရှိတဲ့နေရာ။ လယ်ကွင်းပြင်ထဲမှာ မိုးရေပြည့်လို့။ ကတ္တရာလမ်းဟာ မိုးစက်မှုန်တွေအောက်မှာ မြေတစ်ကောင်လို့ တွန်းလိမ့်ကျွေးကောက် လဲလျောင်းနေတယ်။

“ပြန်တော့လေ”

ကျွန်မ သူ့ကို လှည့်ကြည့်လိုက်တယ်။

သူ ဝတ်ထားတာ ဟိုးလွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်က အကြိုလေးပဲဆိုတာ ကျွန်မ မှတ်မိတယ်။ သူရှုပ်ရည်ဟာလည်း လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်က ရပ်ရည်ပဲ။

ရယ်စရာကောင်းတာက ခန္ဓာကိုယ် အချေယ်အစားကျပြန်တော့ ကျွန်မနဲ့ မတိမိုးတယိုး..တဲ့။

“ခဏန္တီးမယ်လေ၊ မိုးလည်း မတိတ်သေးတဲ့ဟာ”

ဒီတုန်းမှာပဲ ကျွန်မ လက်ထဲက ကလေးလေးက အဲကနဲ့ အသံထွက်လာလို့ ချွေးရသေးတယ်။ အနှစ်နဲ့ ထွေးထားလို့ မျက်နှာကွက်ကွက်ပဲ ပေါ်နေတဲ့ ကလေးလေး။ အခုမှ မွေးထားတာ တစ်လကျော်ကျော်မျိုး ကလေးဟာ နှန်ယ်လှသေးတယ်။ ဘာလို့များ ကျွန်မ မိုးထဲရောတဲ့ ရောက်နေခဲ့သလဲ..။

“ထိုးပါတာပဲ မဟုတ်လား၊ မမတို့ ဆောင်းပြီး ပြန်ပေါ့”

“နှင်ကျတော့ရော”

“ကျွန်တော့ဘာသာ ပြန်မှာပေါ့”

“မိုးရောကြီးထဲမှာ”

သူ ပြီးလိုက်တယ် ထင်တာပါပဲ။ မိုးမှာင်လို့ အလင်းရောင်ပဲနည်းသလား။ ကျွန်မ သူမှာက်နာကို..သူအပြီးကို ပိုပိုသော မြင်မနေရသလိုပဲ။

‘ကလေး လာကြည့်တာ’လို့ အစောတုန်းက သူ ပြောလိုက်သေးတာ ကျွန်မ သတိရတယ်။ သူဟာ လွန်လေပြီးတဲ့ နှစ်ကာလတွေမှာ ကျွန်ရှစ်ခဲ့သူ ဖြစ်ရနဲ့ ဘာလို့များ ကျွန်မ တစ်ခုခု အပြောင်းအလဲ ကြံတိုင်း အရောက်လာနေရတယ်မသိဘူး။ အထူးသဖြင့် စိတ်အားငယ်နေရှိနဲ့ တစ်ခုခု အခက်အခဲ ကြံ့နေရချိန်ဆုံး အိပ်မက်ထဲ သူ ရောက်လာပြီ။ မိဘတွေကျပြန်တော့ ကျွန်မလောက်သူကို အိပ်မက် မမြင်မက်တတ်ဘူးတဲ့။ အစ်မကို စိတ်မချုပုလို့ သူ လာလာနေသေးတာလား။ စိတ်ချုရရင်ရော မလာတော့ဘူးလား။

ကလေးလေး မွေးခါနီးတုန်းက ကျွန်မ သူကို သတိရနေသေးတယ်။ လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်တုန်းက (ရည်းစားသနာလည်း မရှိပါဘဲ) အိမ်တောင်ပြုရင် ကောင်းမလား၊ အနည်းဆုံးတော့ သူကို ပြန်ဝင်စားလာအောင် ဆုတောင်းလို့ရတယ် စသဖြင့် စိတ်ကူးခဲ့တာ သတိရလိုက်သေးတယ်။

အရင်ခေတ် ဝတ်စားဆင်ယင်ပုံနဲ့ အမျိုးသမီးတစ်ယောက်ကို မြင်မက်ခဲ့တဲ့ အိပ်မက်အရ ကျွန်မ ဝမ်းနဲ့ လွယ်ခဲ့တဲ့ ပတေမဆုံး ကလေးလေးဟာ သူ မဟုတ်ခဲ့ဘူး။ အခုလို့ ကားမှတ်တိုင်အိုပောင်းလေးမှာ၊ မိုးသည်းထဲမှာ ကျွန်မကို လာတွေပုံအရ ဒီကလေးဟာ သူ မဟုတ်ဘူးဆိုတာ ပိုသေချာဘားပါတယ်။

အဖြေတစ်ခု ရချင်တုန်းကလည်း မော်လင့်ခဲ့တာ ကျွန်မပဲ။ ဝမ်းနည်းရတော့လည်း ကျွန်မပဲ။ မိုးရောစက်တွေဟာ ကျွန်မ ဝမ်းနည်းနေတာ သိပုံမရဘူး။

အခိုပ်လေးဆယ်

အငြိုးရှိသလို ဉာဏ်တုန်းပဲ။
“ငါ ပြန်တော့မယ်”

ကလေးလေးကို သေချာ ဖွူးပိုက်ရင်း ကျွန်မ မတ်တပ်ရပ်လိုက်တယ်။ တကယ်တော့ ကားလည်း တစ်စီးမှ လာမနေပါဘူး။ ကျွန်မ ဘယ်လိုပြန်မလဲ ဆိုတာလည်း ကျွန်မသာဘာ သိမနေဘူး။ ဒါပေမယ့် ပြန်တော့ပြန်ရမယ်လိုပဲ ခံစားရတယ်။ ဒီလမ်းအတိုင်းပဲ ကျွန်မ ရောက်လာသလား မသိပေမယ့် ပြန်ရင် တော့ ဒီလမ်းကပဲ ပြန်ရမှာပေါ့။

အရေးထဲ ထီးက လေနဲ့လွင့်သွားသေးတယ်။ မိုးရေထဲကို ပြီးထွက် ပြီး သူ ထီးပြန်ယူလာပေးတယ်။ ပြီးတော့ ကျွန်မနဲ့ ကလေးလေးကို မိုးပေး တယ်။

ထီးလက်ကိုင်ကို သူဆီက လွှဲပြောင်းယူရင်း ‘နင် ဘယ်လို ပြန်မလဲ၊ ဒီထိုးနဲ့ လိုက်ခဲ့ပါလား’လို့ ပြောမိတယ်။

“မမတို့ လုံမှာ မဟုတ်ဘူး၊ အကုန် စို့သွားလိမ့်မယ်၊ ကျွန်တော် နေခဲ့တော့မယ်”

ကျွန်မ ခေါင်းညီတဲ့လိုက်မိသလား မသိဘူး။ စိတ်ထဲကတော့ သူ ပြောတာကို လက်သင့်ခံသွားပါတယ်။ သူက နေခဲ့ရမယ့်သူ..။ ကျွန်မတို့က ခရီးဆက်ရှုံးမယ့်သူတွေ..။

“မမ ကျွန်တော့ကို တံတိုင်း လှုပေးနှုံး”

“ဟင်..”

“တံတိုင်းလေ၊ တံတိုင်းလေး လှုပေးနှုံးနော်”

“အေးပါ..ငါ သွားတော့မယ်နော်”

လွှန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်တုန်းက ‘ကျွန်တော် သွားတော့မယ်နော်’လို့ သူ ကျွန်မကို ပြောခဲ့တယ်။ အခုတော့ ‘သွားတော့မယ်နော်’ လို့ ကျွန်မက နှုတ်ဆက်ရတယ်။ ဘဝဆိုတာဟာ တစ်ယောက်မဟုတ် တစ်ယောက်က နှုတ်ဆက် ထွက်ခွာနေရတာပဲ မဟုတ်လား။

မိုးထဲရေထဲ ထီးတစ်ဖက် ကလေးတစ်ဖက်နဲ့ လျှောက်ရတော့ ခရီး ကလည်း မတွင်ပါဘူး။ ကျွန်မ ဘယ်ကို လျှောက်နေတာလဲ၊ ဘယ်ကို ရောက် မလဲ ဆိုတာလည်း မသိတော့ဘူး။

အိုပ်ရာက နိုးလာတဲ့အခါ အိုပ်မက်ဟာ ခါတိုင်းလို့ မှန်ဝါးမာနေဘဲ သိပ်ထင်ရှားလွန်းတယ်။ မိုးတော့ထဲမှာ..ကားမှာတ်တိုင် တဲ့ကလေးမှာ

စံပယ်ဖြူ၏

သူကျွန်ရစ်ပုံကို ကျွန်မ ပြန်မြင်ယောင်နေတယ်။ နောက်တစ်ခေါက်
တွေ့ရင်တော့ သူကို အပါခေါ်ရမယ်လို့ စဉ်းစားနေတယ်။

ဒါပေမယ့်လည်း သူ ပါဝင်တဲ့ အိပ်မက်မျိုး ထပ်မမက်တော့တော့
အဲဒီကတည်းက..။



အရိပ် - J

တစ်ရက်တုန်းက ရေကျို စီးတီးမတ်ကနေ စက်လျှကားနဲ့ ဆင်းလာတော့ လျှကားရင်း မလှမ်းမကမ်းမှာ ကလေးမလေးတစ်ယောက် ကျွန်ုပ်မတွေ့တယ်။ ခရေပန်းသည်လေးပေါ့။

ခရေပန်းသည်လေးဟာ မိုးတဖျောက်ဖျောက် ရွာမေးတဲ့ကြားက လုံလုံ မြို့မြို့ အမိုးအောက် ဝင်မနေဘူး။ ပုံခုံးတစ်ဖက် စိုလောက်အောင် မလုံတလုံ ရှိနေရာမှာ နိုက်ပိတိုင်၊ လျှကားပေါ်က ဆင်းလာသူတွေဆီ ခရေပန်းကုံးလေးတွေ မြောက်ပြရင်း ။ ခရေတွေ တစ်ကုံး တစ်ရာ လို တုန်းခိုက်ခိုက် အသံလေးနဲ့ အော်နေတယ်။

ပထမတော့ ကျွန်ုပ် အမှတ်မဲ့ပဲ ခရေပန်းသည်လေးကို ကျော့ခဲ့တယ်။ မိုးရွာမေးတဲ့ဆီပဲ စိတ်ရောက်နေတာတစ်ခါကြာင်း၊ မောင်အေးလက်ဖက်ရည်ဆိုင် မှာ သူငယ်ချင်းနဲ့ ချိန်းထားတာက တစ်ကြာင်းပေါ့လေ။

နောက်တော့မှ ဘာစိတ်ကူး ပေါက်တယ် မမှတ်မိတော့ဘဲ နောက်ပြန် လှည့်လျှောက်ပြီး ခရေပန်းသည်လေးရှုံး ရပ်တယ်။ ။ ခရေပန်းနှစ်ကုံး ပေး လို ပြောပြီး နှစ်ရာတန်တစ်ရွက် ထုတ်ပေးလိုက်ပါတယ်။

ခရေပန်းသည်လေးဟာ ပုံခုံးတစ်ဖက်က နိုက်လှပြီး။ ဆံပင်လေးတွေ

လည်း အတော်စိလိုနေပြီ။ ခြေထောက်လေး၊ လက်လေးတွေလည်း အတူတူ။ ‘အိုးအောက် ဝင်ရောင်းပါ လား’လို့ ကျွန်မ ပြောမိတော့မလို ဖြစ်သွားသေးတယ်။ နောက်တော့မှ တစ်စုံတစ်ရာ သတိရပြီး ကိုယ့်ပါးစပ်ကိုယ် ဘရိတ်အုပ်ရတယ်။ ဒီလို မိုးစိုခံ ဈေးရောင်းနည်းဟာ သူစိတ်ကူး ဒါမှာမဟုတ် တစ်ယောက်ယောက်ရဲ့ စိတ်ကူးလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ အနည်းဆုံးတော့ ကျွန်မတောင် နောက်ပြန်လည်ပြီး သူရဲ့ ရောက်လာရသေးတာ မဟုတ်လား။

နှီးနဲ့ သီထားတဲ့ ခရေပန်းလေးတွေဟာ တစ်တောင်အချယ်အစားရှိပါတယ်။ အကုံး နှစ်ဆယ်လောက်တော့ သူ့ဗန်းထဲမှာ ရှိနေတုန်း။ ဒီခရေပန်းတွေကို သူ တစ်ယောက်တည်း ကောက်ခဲ့တာတော့ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ သူအမေ့၊ သူမောင့်မတွေလည်း ပါရင်ပါမှာပေါ့။ သူအဘွားမပါဘူးလို့လည်း မပြောနိုင်။ ပန်းသီတော့လည်း ဂိုင်းသီရင် သီခဲ့ကြမှာ။ ခရေပန်းတွေ ဘယ်နားမှာများ ကောက်ကြပါလိမ့်။ ဒီလို ပန်းပွင့်လေးတွေရဖို့ရော တဲ့ခြားမိသားစုက ကလေးတွေနဲ့ လူကောက်ခဲ့ရသေးသလား။

‘လာဘ်..လာဘ်’လို့ ချွဲတ်ရင်း ခရေပန်းသည်လေးက ကျွန်မ ပေးလိုက်တဲ့နှစ်ရာတန်းပေးကုံးလေးတွေကို တဖတ်ဖတ် ရိုက်လိုက်တယ်။ အဓိပ္ပာယ်ကတော့ ဒါ..ဈေးဦးပေါက် ဝင်ငွေပေါ့။

စောစောတုန်းက သူရဲ့ မိုးစိုခံ ဈေးရောင်းမှာအတွက် စိတ်စနီးစနောင့် ဖြစ်လိုက်တာတောင် မေ့ပြီး ကျွန်မ ပြီးမိတယ်။ ပန်းနှစ်ကုံးကို ကျွန်မ လုမ်းယူလိုက်တယ်။ ရန်းက သင်းလိုပုံးလို့။

ခရေနှုံးကို ကျွန်မ သိပ်ကြိုက်ပါတယ်။ ခရေပင်တွေ တွေ့ရင်လည်း မင်းသဲ မရေးနိုင်။ ငေးမိရင်လည်း ငယ်ဘဝကို သတိရသေးတာရယ်။

ငယ်တုန်းက ကျွန်မတို့ အဘွားအိမ်ရဲ့ တစ်ဖက်က စည်းရှိးအစပ်မှာ ခရေပင်ကြီးတွဲပင် ရှိပါတယ်။ အဲဒီခရေပင်ဟာ သူတို့ခြိုင်းထဲမှာသာ ရှိနေတယ်။ အချက်ကြွေတော့ ဟိုဘက်၌ ဒီဘက်၌ မျှသလို အပွင့်တွေကျပြန်တော့ လည်း အဲဒီလိပ် နှစ်ဖက်မျှ ကြွေပါတယ်။

နှစ်ခြုံစလုံးက ကလေးတွေဟာ ငယ်ကတည်းက ဈေးရောင်းဈေးဝယ်နဲ့ ယဉ်ပါးသူတွေမို့ ဒီခရေတွေကို သီကုံးပြီး ဈေးမှာ သွားရောင်းရင် မှန်ဖိုးလေး ဘာလေး ရမယ်ဆုံးတာသို့ကြတယ်။ မနက်အစောထြီး ပန်းကောက်ဖို့ ဘယ်သူ မှ ခိုင်းမဇော်ရသဲ ခရေပင်အောက် သူထက်ငါး ရောက်ကြပါတယ်။ ကျွန်မတို့ ကတော့ တစ်ခြုံတည်းနေ ဝစ်းကွဲ မောင်နှုန်းချင်း ဘယ်သူ ပန်းကုံး ပိုရမလဲပြီး၍

အရိပ်လေးဆယ်

တာပေါ့။ သူတို့မြှိုဘက်ကတော့ ညီအစ်မတွေ ပန်းကောက်ကြတယ်။

ကလေးတွေခိုတော့လည်း တစ်ခါတလေ ပန်းကောက်ရင်း စကား နိုင်များတောင် လုခဲ့ကြသေးတာ ခဲ့ ပြန်တွေးတော့ ရယ်စရာကို ဖြစ်လို့။

‘ငါတို့မြှိုက ခရေပန်းတွေ နှင်တို့ ကောက်နေတာ’လို့ တစ်ဖက်ခြိုက ကောင်မလေးက မနာ နာအောင် ပြောလာရင် ကျွန်ုမတို့ဘက်ကလည်း ဒါဖြင့် နှင်တို့အရွက်တွေ နှင်တို့ နေ့တိုင်း လာကျူးလေ’လို့ အရှုံးမပေးစတမ်း ပြန် ပြောကြတာပဲ။ ပန်းကောက်ပွဲ နိဂုံးချုပ်ရင်တော့ သူတို့ဘက်မှာလည်း ပန်းတွေ အတော်အတာန် ရသလို ကျွန်ုမတို့လည်း ရသေးတာပေါ့။ နေ့ခင်းဆိုရင်တော့ မနက်အစောတုန်းက ပန်းလုကောက်ခဲ့ကြတာ မဟုတ်သလို အတူတူ ခုန်ပါက ဆောကစားကြပြန်တာပဲ။

အခုန်ကျျှပြန်တော့လည်း အရွက်တွေ ကုံယ့်မြိုထဲ ကြွေလို့ လွှဲကျွင်း ပေးရတယ် ဆိုတာတတ်ခုနဲ့တင် သူတစ်ပါးသစ်ပင်က ပန်းကောက်ခွင့်ပါ ယူခဲ့ကြတာ မတရားဘူးလိုလို ကျွန်ုမ ခံစားနေရပြန်တယ်။

အဲဒီတုန်းကတော့ ပန်းပွင့်တွေဆိုတာ ကျွန်ုမအတွက် ပန်းပွင့်မျှသာ မဟုတ်ခဲ့ဘူး။ ငွေစကြေးစတွေပေါ့။ ကုံးကော်၊ စံပယ်၊ ခရော..ဘာပန်းပဲလာလာ ရောင်းဖို့ အရင်စိတ်ကူးခဲ့တာပဲ။

အခုလို ပန်းရန်ကို ရှိက်ရုံးသက်သက် အလုကြည့်ရုံးသက်သက် အနေတဲ့ နေ့ရက်တွေကန် မျှော့ကြည့်တော့ ပန်းတွေဖြင့်ရင် ပြီးရောင်းချင်း၊ တစ်ကျပ် ကအစ ကျားကုပ်ကျားခဲ့ စုပြီး မှန်တောင် ဝယ်မစားရက်ဘဲ ကျောင်းသုံးပစ္စည်း တွေ ဝယ်ချင်ခဲ့တဲ့ ကောင်မလေးဟာ ပြီးစရာတောင် ဖြစ်လို့နေပါရော့။

မောင်အေး လက်ဖက်ရည်ဆိုင် ရောက်တော့ ခရေပန်းနှစ်ကုံးထဲက တစ်ကုံးကို ချိန်းဆိုထားတဲ့ သူငယ်ချင်းလက်ထဲ ထည့်လိုက်တယ်။ တစ်ကုံးကို တော့ ကျွန်ုမရဲ့ စာကြည့်မျှက်မှန်ဘူးလေးထဲ ထည့်လိုက်တယ်။

ညာက် စာရေးဖို့ မျက်မှန်လေး ထုတ်ပြီး တပ်တော့မှ ခရေနံ့ဟာ မျက်မှန်မှာလည်း စွဲကျွန်ုရစ်ခဲ့တာ ကျွန်ုမ သိတော့တယ်။ ဒါနဲ့ပဲ စာလုံးလေးတွေ တချောက်ချောက် ရိုက်ရင်း ခရေနံ့ကို ရှုရှိက်ရင်း တစိမ့်စိမ့် ပြီးနေမိတယ်။



အရိပ် - ၃

အမှန်တော့ ကျွန်မရဲ့ မူလအစီအစဉ်ဟာ သမီး အပ်တာနဲ့ စာကြည့်စား ဖွဲ့မှာ ထိုင်ပြီး စာရေးဖို့။ ဒါပေမယ့်လည်း မရည်ရွယ်ဘဲ တီးဖို့ရှေ့ ရောက်သွားရ တယ်။ ဖြစ်ချင်တော့ ကျွန်မ အညွှန်ခံ့သာက် ခကာ ရောက်ချိန် ဖန်သားပြင်မှာ ဖွေးကို တွေ့လိုက်ရတာကိုး။

အရင်ကလည်း မြန်မာရုပ်ရှင်ကားဟောင်း ပြတဲ့သေတွေဆို ဇာတ်ကား တစ်ခုလုံးသာ ပြီးအောင် မကြည့်တယ်၊ ဘာဇာတ်ကား၊ သရုပ်ဆောင်တွေက ဘယ်သူ ဆိုတာလောက်တော့ ကျွန်မ စပ်စုနေကျပဲ့။ ရပ်ရှင်ဇာတ်ကားဟောင်း တွေ ကြည့်ရရင် ငယ်ဘဝ ပြန်ရောက်သွားသလို ခံစားရတာ ကျွန်မ သဘော ကျတယ်။ ကိုယ်တိုင် နှစ်သက်တဲ့ သရုပ်ဆောင်တွေသာ ပါလို့ကတော့ ဇာတ်ကားရဲ့ သုံးပုံတစ်ပုံလောက်အထိ ထိုင်ကြည့်တတ်သေးတာ။

ဒီည ဖွေးကို တွေ့လို့ တီးဖို့ရှေ့ ထိုင်ဖြစ်သွားတာဟာ ကျွန်မကိုယ်တိုင် ဖွေးရဲ့ ပရိသတ်ဖြစ်ခြင်းကြောင့် မဟုတ်ဘူး။ အဘွားကို သတိရမိလိုပါ။

တလောတုန်းကလည်း ဖွေး ကွယ်လွန်တာ နစ်ပတ်လည်ဆိုပြီး သ တင်းတွေ တက်လာတဲ့အခါ အဘွားကို အမြဲး လွမ်းရပါသေးတယ်။ အဘွားတို့ လိုအချယ်မှာ တသသာ ပြောရလောက်အောင် အကြိုက်တွေတဲ့ မင်းသား

ရှိမယ်ဆိုရင် အဲဒါ သူခေတ်တုန်းက နာမည်ကျော်မင်းသားတွေပလို့ ထင်စရာ မဟုတ်လား။ ဒါပေမယ့် အိမ်မှာတော့ အဘွားက ဒွေးပရိသတ်ပါ။

ကောလိပ်ဂျင်နေဝံ့း၊ ဝင်းဦးး၊ ခင်သန်းနဲ့ စတဲ့စတဲ့ နာမည်တွေသာ ပြောခဲ့ဖူးတဲ့ အဘွားတစ်ယောက် ဒွေးနာမည်ကို ဘယ်အချိန်မှာ စပြီး ချတ် တတ်လာသလဲဆိုရင် သူအိမ်ကို တို့တစ်လုံး ရောက်လာတုန်းက..။

ခုခေတ်မှာတော့ အိမ်ကို တို့တစ်လုံး ရောက်လာတုန်းကလို့ အထူး အဆန်းလုပ် ပြောချင်စရာ မကောင်းတော့ဘူး။ အရင့်အရင်ကတော့ အခြေ အနေတွေက တစ်မျိုးတစ်ဘာသာသာ။

တို့ကို ကျွန်းမတို့ ဝယ်ခဲ့တာ မဟုတ်ဘူး။ ဝယ်လည်း မဝယ်နိုင်ကြ ပါဘူး။ ကျွန်းမတို့ မောင်နှမတွေဟာ တန်ခိုးနဲ့ နှေ့လယ် ရုပ်ရှင်လိုဟာမျိုး ကြည့်ချင်ရင် မိန့် ၂၀ လောက် လမ်းလျော့ကြော်ရတဲ့ ဒွေးမျိုးနဲ့စပ်အိမ်မှာ သွား ကြည့်ကြရတယ်။ ညာက်တွေကျတော့ လူကြီးတွေက သူတို့ကိုယ်တိုင်လည်း မသွား၊ ကလေးတွေချည်းပဲလည်း စိတ်များတွေ မကြည့်ရဘူးပေါ့။

လျှပ်စစ်မီးမရှိ ဘာမရှိ၊ အလင်းရောင်ဆိုလို့ ဖယောင်းတိုင်လေးသာ အားကိုးအေရတဲ့ အိမ်ကို စောစောက ပြောတဲ့ ဒွေးမျိုးနဲ့စပ်အိမ်က တို့လေး တစ်လုံး စွန့်ကြတဲ့အချိန်တစ်ခု ရှိလာခဲ့တယ်။ ခေါင်းစဉ်က အဘွားအတွက်..တဲ့။ အိမ်ကုပ်ကုပ်လေးပေါ်ကို အဲဒီ အဖြူအမည်း တို့အသေးလေး ရောက်လာခဲ့တဲ့နေ့ဟာ အဘွားအတွက်တင်မက ကျွန်းမတို့အတွက်ပါ ရင်ခန်စိတ်လှပ်ရှားစရာ ဖြစ်နေခဲ့တယ်။

တို့ကို စားပွဲပေါ်နေရာချေတာ၊ တို့အတွက် ဘက်ထရီအိုးတွေ ပြင် ဆင်တာ စတာစတာတွေကို ဟိုကချောင်းလိုက် ဒီကချောင်းလိုက်နဲ့ ကျွန်းမတို့ မှာ အိမ်မရကြဘူး။ ညာကျရင် ကြည့်ရမယ်ဆိုလိုပဲ ညဆိုတာကြီး အမြန် ရောက်စေချင်တဲ့အထိ..။

အဲဒီညာကတော့ တို့မှာ ပြစရာ ဘာအစီအစဉ်မှ မကျွန်းတော့တဲ့အထိ ကျွန်းမတို့ ကြည့်ကြတယ်။ အိမ်နဲ့နားချင်းကလေးတွေ ရောက်လာလို့ အတူကြည့် ကြရတယ်။ ထုံးစံအတိုင်း အော်ဟစ်ရယ်မောလိုက်၊ ငြင်းခုန်လိုက်ပေါ့။

ကျွန်းမ စိတ်ထဲမှာတော့ ‘ငါတို့အိမ်က တို့ သူတို့လာကြည့်ရတာ’ ဆိုတာမျိုး ရှိမယူဘူး။ အိမ်မှာ တို့ ရောက်လာတဲ့အမကြောင်းလည်း အတော်းထဲ မှာတောင် ပြောမပြဖြစ်ဘူး။ အမှန်တကယ် ပိုင်ဆိုင်အပ်တဲ့ ပစ္စည်းမဟုတ်သေးတာ၊ အဘွားတို့ကိုယ်တိုင် ဝယ်ခဲ့တာမဟုတ်ဘဲ သူတစ်ပါး ပေးကမ်းလိုက်တာ

စတဲ့ အချက်တွေကြောင့် ကျွန်မ စိတ်ထဲ မပုံရမေတ္တာလည်း ဖြစ်ရင်ဖြစ်လိမ့်မယ်။

အဆိုးလုပ်ပြီး ကြားဝါမန္တဖြစ်တာကဂ္ဗဲရင် တို့၏ ရောက်လာတာ ကျွန်မ ဖျော်ပါတယ်။ သတင်းကြညာတာကအစ မပျင်းမရှိ ကြည့်နိုင်တဲ့အထိ တို့၏ ကြည့်ရတာကို ကျွန်မ ကြိုက်ပါတယ်။ ကြော်ပြာ လာချိန်ဆုံးရင်တော့ ပြောမနေပါနဲ့တော့..။ ကြော်ပြာကို ကလေးတွေ သိပ်ကြိုက်သလို ကျွန်မတို့လို ဆယ်ကျော်သက်တွေလည်း ကြိုက်တာပဲ့။ အဲဒီဇော်အခါက သိပ်နာမည်ပြီး တဲ့ ကြော်ပြာမင်းသမီးလေးတွေရဲ့ ဝတ်ပုံစားပုံ၊ ဆံပင်ပုံကအစ သူတို့ ပြုပုံအမူ အရာတွေအဆုံး သဘောကျရတယ်။

ကျွန်မတို့လိုပဲ အဘွားလည်း ကြော်ပြာတွေ ကြိုက်တယ်ဆိုတာ များ မကြာဖို့ပဲ သိလာရတယ်။ အဓိုးသဖြင့်တော့ ဒွေး..ပါတဲ့ ကြော်ပြာတွေပဲ့။

အဘွားဟာ စစချင်းတော့ ဒွေး နာမည်ကို မသိပါဘူး။ “အဲဒီကောင် လေး”လို့ ခေါ်ပါတယ်။ အဘွားအတွက်ဆုံး ဒွေးဟာ အဲဒီကောင်လေးပါပဲ။ အပြီးချိပြီး မျက်လုံးအကြည့်လွှာတဲ့ ကောင်လေးကို အဘွား အားပေးနေတယ်ဆုံး တာ ဆိတ်ဆိတ် အကဲခတ်ရင်းပဲ သိကြရတာပါ။ ကျွန်မတို့တွေလိုတော့ ”ငါ ဘယ်သူကို ကြိုက်တယ်ဟေး” ဆိပ်း ပွင့်ပွင့်လင်းလင်း ပြောလို့ သရဏာချိုး မဟုတ်ဘူး။ ဒွေးကို ဖန်သားပြင်မှာ မြင်တိုင်း အဘွား ပြီးနေပုံကစပြီး ကျွန်မတို့ သတိထားမိတယ်။ မြေးတွေ စီးရယ်ကြမှာ စိုးလို့ ထင်ပါရဲ့။ အဘွား စိတ်မဝင် စားချင်ယောင် ပြုပုံဟာ ချစ်စရာကောင်းပါတယ်။

ဒွေးကို အဘွား မြင်တွေ့နိုင်တဲ့ နောက်ထပ် နေရာတစ်ခုကတော့ မရှိဇ်းစာမျက်နှာတွေပဲ့။ ကျွန်မ နှားလာတဲ့ မရှိဇ်းတွေမှာ ဒွေးအကြောင်း၊ ဒွေး ကော်ကားတွေအကြောင်း ပါရင် အဘွားကို သွားပြခဲ့ဖူးတာ မှတ်စိတယ်။

အဘွားအိမ်မှာတော့ တို့၏ ညတွေ ဖြတ်သန်းစိုးဆိုတာ လွယ်လင့်တကူ မဟုတ်ခဲ့ဘူး။ လျှပ်စစ်း မရှိတာမို့ ဘက်ထရို့ ကြည့်ကြရတယ်။ မနေက်မနေက် ဆုံး ဘက်ထရို့အိုးတွေ အားသွေးဆိုင် သွားပို့ ညာမေ ပြန်သယ်ပဲ့။ အိမ်ထဲမှာ တင် ခလုတ်နှိပ်ပြီး တို့ထိုင်ကြည့်ရုံ ဆောကန် ဘက်ထရို့အိုးလေး သွားလိုက် ပြန်လိုက် လုပ်နေတဲ့ မြင်ကွင်းဟာ သိပ်လွမ်းစရာကောင်းတာပဲ။

အဲဒီတုန်းကတော့ ဘက်ထရို့အိုး သွားပို့ရတာ၊ ပြန်ရွေးရတာ ကျွန်မ အလုည်းဖြစ်နေရင်လည်း စိတ်မသွေ့ပါဘူး။ ပျော်ပျော်ကြီး လုပ်တာပါပဲ။ အနည်းဆုံးတော့ ညည်ဆုံး တို့၏ရွှေမှာ ကျွန်မ ထိုင်လို့ ရတာကိုး။ တို့ဖို့ ဖန်သား ပြင်အကွက်သေးသေးလေးဟာ ကျွန်မတို့အားလုံးအတွက် မက်စရာ ကောင်းတဲ့

ကမ္မာ။။

သိပ်မကြာမြင့်တဲ့ ကာလတစ်ခုမှာ အဲဒီကမ္မာ ဂွင့်ပျောက်သွားမယ်လို့ ကျွန်မတို့ မသိခဲ့ကြဘူး။ အဘွာနဲ့ သူတို့ဟာ တစ်ဦးဦး မပျက်ယွင်းခင်အထိ အတူရှုံးကြမလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမယ့် အဲဒီအထင် မှားခဲ့ပါတယ်။

အဘွားအတွက် တို့၌ ပေးကမ်းခဲ့တဲ့ အစ်မကြီး ဆုံးတော့ အစ်မကြီး ရဲ့မိသားစုဝင်တွေဟာ အဲဒီတို့ကို ပြန်သယ်ချင်ပါသတဲ့။ တစ်ဆင့် စကားပါး တာတောင် မဟုတ်ဘဲ ဖွင့်ပြောလာတဲ့အတွက် အဘွားကလည်း ပြန်လာသယ် ကြဖို့ စကားပြန်လိုက်တယ်။ အဘွားစိတ်ထဲ ဘယ်လို့ ခံစားရတယ် မပြောတတ် ဘူး။ ကျွန်မကတော့ ဝင်းနည်းတာပါပဲ။

လူဆိုတာမျိုးဟာ အကောင်းအမွန်တစ်ခုခုကို မရဖူးရင် သာပြီး အေး ချမ်းတယ်။ ရရှိဖူး၊ ခံစားဖူးမှ စွန်းရွတ်ရတာဟာ တစ်ခါမှ မရဖူးလို့ မသိတာနဲ့ စာရင် အတော် ဆုံးရွားတဲ့ အတွေ့အကြုံမျိုးပဲ။

တကယ်တော့ ဒီအိမ်ပေါ် တို့၌တစ်လုံး ရောက်မလာခဲ့လည်း အရေး တော့ မကြီးပါဘူး။ ဘယ်သူမှုလည်း ထူးပြီး တမ်းတလိုချင်နေခဲ့ကြတာမဟုတ် ဘူးကိုး။ ရောက်လာတော့ရော..တဲ့။ အနည်းဆုံးတော့ ကျွန်မတို့မှာ တွယ်တာ စိတ်ဆိတ် ဝင်သွားခဲ့ပြီလေ။ မက်မောနှစ်လို့ခဲ့ပြီလေ။ ဒီတော့မှ လက်လွတ် ရတယ်ဆိုတာ ဘယ်လွယ်လိမ့်မလဲ။

ဒါပေမယ့်လည်း ဝင်းနည်းရုံကလွှဲရင် ကျွန်မ စိတ်မဆုံးခဲ့ပါဘူး။ သူတို့ပိုင်တဲ့ ပစ္စည်း သူတို့ ပြန်ယူတာပဲလို့ ရှိရှိလေး တွေးခဲ့တယ်။

အဘွားလည်း အဲဒီလို့ တွေးလိမ့်မယ်လို့ ကျွန်မ ထင်တာပါပဲ။

အိမ်မှာတော့ တို့၌ မရှိတော့တဲ့ စားပွဲခုံးဟာ နိုင်အတိုင်းပဲ စာအုပ်အ ဟောင်းတွေဘာတွေ တင်တဲ့နေရာ ဖြစ်သွားတော့တာပဲ။

အဘွားကတော့ နိုင်တန်းကလိုပဲ သူ ကြို့က်တဲ့ဝဲတွေ ဖတ်နေပြန် တယ်။ ကျွန်မတို့လို့ ပွံ့ဖို့ယို့ရုံး မသွားတာမို့ ဒွေးအတ်ကားလည်း မကြည့်ရ။ ဒွေးကြော်ပြောအသစ်လည်း မကြည့်ရ။ တစ်ခါတစ်ရုံတော့လည်း အဲဒီကောင် လေး..လို့ အစချီပြီး သတိတရ ပြောတတ်တယ်။

အဘွား ဆုံးတော့ J002 ခန့်စုံ..။ စာမေးပွဲပြီးလို့ မန္တလေးကနဲ့ အဘွားအိမ်ကို ပြန်ရောက်တဲ့အခါ အားကိုရှိရှိလေးပဲရယ်။ မြဲး ပြန်လာတာ စောင့်ပြီး သွားလိုက်တယ်လို့ အရပ်ထဲက ပြောကြတဲ့အထိ ကျွန်မ ရောက်ပြီးတဲ့ နောက်တစ်ရက်မှာ ခရီးရှည် ထွက်သွားတော့တာပေါ့။

အိပ်ရာထဲ မလဲခင်အထိ ကိုယ်တိုင် ဈေးသွား၊ ချက်ပြုတ်ပျော်မွှေ့ရင်း၊ သားသမီးနဲ့မြေးတွေကို သံယောဇ် ကြီးရင်း တစ်ဘဝလုံး မချမှုးမသာ နေထိုင် သွားခဲ့ရှာတဲ့ အဲဒီအမျိုးသမီးကြီးရဲ့ အောက်ဆုံးနှစ်များက ဆန္ဒတစ်ခုကို သိလိုက်ရ တုန်းကတော့ ဆုံးပါးချိန်ကထက် ကျွန်းမ ထိခိုက်ရပါတယ်။ သူဟာ တို့စီတစ်လုံး လိုချင့်ခဲ့ပါသတဲ့။ အဒေါ် ကတော့ မနဲ့ အလုပ်လုပ်ရင် ဝယ်ပေးလိမ့်မယ် လို့ ပြောခဲ့တယ် ဆိုတာပဲ။

တကယ်တမ်း ကျွန်းမ အလုပ်ဝင်ပြီး ကိုယ်တိုင် ရှာနိုင်ဖွံ့ဖိုင် ရှိလာတဲ့အခါ။ တို့မျိုးလေး တစ်လုံးလောက်တော့ အလွယ် ဝယ်ပေးနိုင်ပါရဲ့ဆိုတဲ့အခါ အဘွား မရှိတော့သလို အဲဒီကောင်လေး ဆိုတဲ့ ဒွေးလည်း ဆုံးပါးခဲ့ရှာပြီ။

စာအစမှာ ဆိုခဲ့သလိုပဲ ဒွေးကို မြင်မိတဲ့တစ်နှုံးက အဘွားကို ကျွန်းမ လွှမ်းသွားတယ်။ သူခဲ့မှာ နိုင်မြောက်တော့ ဘဝမှာ နေသားကျေနေပါရက်နဲ့ လာနောင့်တဲ့ တို့စီတစ်လုံးနဲ့ ကြံ့ရလေခြင်းလို့ ကျွန်းမ တွေးမိတယ်။

ကျွန်းမအတွက်တော့ ဘဝမှာ တို့မြတ်တွေ မလိုပါဘူး။ အယောင်ဆောင် အဖြစ်သာ တစ်ခက် ရောက်လာခဲ့တဲ့ တို့မြတ်လို ချစ်မေတ္တာအတဲ့ ခင်မင်မှုအတဲ့ ပိုင်ဆိုင်မှုအတဲ့ အပြီးအတဲ့ မျှော်လင့်ချက်အတဲ့ အခွင့်အရေးအတဲ့ အိပ်မက် အတဲ့ စတာတွေ ဘာတစ်ခုမှ မလိုချင်ပါဘူး။



အဲဒီအစား ဘာမှ မပိုင်ဆိုင်တဲ့ဘဝမှာ ကိုယ့်လက်နဲ့ကိုယ် မြေဆွဲ၊ သစ်ပင် စိုက်နေရတာကမှ ပို့ပြီး ပျော်ဆွင်စရာ ကောင်းလိမ့်ရီးမယ် ထင်တာပါပဲ။